

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးကို အကာအကွယ်ပေးခြင်းနှင့်စပ်လျဉ်းသည့် အကောက်ခွန်ဆိုင်ရာ နည်းဥပဒေများ

အမိန့်ကြော်ငြာစာအမှတ် ၅၀ /၂၀၂၃

၁၃၈၅ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၁၂ ရက်

(၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်)

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၁၀၆ ပုဒ်မခွဲ (ဂ) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း (၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

- ၁။ ဤနည်းဥပဒေများကို အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးကို အကာအကွယ်ပေးခြင်းနှင့် စပ်လျဉ်းသည့် အကောက်ခွန်ဆိုင်ရာ နည်းဥပဒေများ ဟု ခေါ်တွင်စေရမည်။
- ၂။ ဤနည်းဥပဒေများတွင် ပါရှိသောစကားရပ်များသည် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေတွင် ပါရှိသည့် အတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
- (က) ဥပဒေ ဆိုသည်မှာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို ဆိုသည်။
- (ခ) အကောက်ခွန်ဦးစီးဌာန ဆိုသည်မှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနကို ဆိုသည်။
- (ဂ) ညွှန်ကြားရေးမှူးချုပ် ဆိုသည်မှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကိုဆိုသည်။
- (ဃ) အမှတ်တံဆိပ်အတုကို အသုံးပြုထားသည့်ကုန်ပစ္စည်း ဆိုသည်မှာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ မှတ်ပုံတင် ထားသော အမှတ်တံဆိပ်၊ ကုန်အမှတ်တံဆိပ်၊ ဝန်ဆောင်မှုအမှတ်တံဆိပ်၊ စုပေါင်းပိုင် အမှတ်တံဆိပ်၊ အသိအမှတ်ပြုအမှတ်တံဆိပ်၊ ဒေသဆိုင်ရာအညွှန်း၊ ကျော်ကြားသော အမှတ်တံဆိပ်၊ ကုန်သွယ်မှုအမည်တို့နှင့် စပ်လျဉ်း၍ အခွင့်အရေးရရှိသူ၏ သဘောတူညီချက်မပါဘဲ အခြားသူတစ်ဦးမှ ထပ်တူ သို့မဟုတ် အလားတူတုပ၍ စီးပွားဖြစ်အသုံးပြုရန် ပြုလုပ်ထားသော ကုန်ပစ္စည်းများကိုဆိုသည်။
- (င) ဆိုင်းငံ့မိန့် ဆိုသည်မှာ အမှတ်တံဆိပ်အတုကို အသုံးပြုထားသည်ဟု စွပ်စွဲခံရသော ကုန်ပစ္စည်းများကို နိုင်ငံတော် နယ်နိမိတ်အတွင်းသို့ တင်သွင်းထားကြောင်း သို့မဟုတ် တင်သွင်းလျက် ရှိကြောင်း သို့မဟုတ် တင်သွင်းရန်ရှိ ကြောင်း သံသယဖြစ်ဖွယ်ရာ အထောက်အထားရှိလျှင်ဖြစ်စေ၊ တိကျခိုင်လုံသော သတင်းအချက်အလက်ရရှိလျှင်ဖြစ် စေ အဆိုပါကုန်ပစ္စည်းများ ကုန်သွယ်မှုလမ်းကြောင်းအတွင်းသို့ လွတ်လပ်စွာ ဝင်ရောက်ခွင့်ပြုခြင်းကို ဆိုင်းငံ့ရန် ညွှန်ကြားရေးမှူးချုပ်က ထုတ်ပေးသည့် အမိန့်ကိုဆိုသည်။
- (စ) လျှောက်ထားသူ ဆိုသည်မှာ အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးကို အကာအကွယ်ပေးရန် အကောက်ခွန် ဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ မှတ်တမ်းထားရှိပေးရန်နှင့် ဆိုင်းငံ့မိန့် ထုတ်ပေးရန် လျှောက်ထားချက်တင် သွင်းသည့် အခွင့်အရေးရရှိသူ သို့မဟုတ် ယင်း၏တရားဝင် ကိုယ်စားလှယ်ကိုဆိုသည်။
- (ဆ) တင်သွင်းသူ ဆိုသည်မှာ ကုန်ပစ္စည်းတစ်မျိုးမျိုးကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း သို့မဟုတ် အခြား နည်းတစ်ရပ်ရပ်ဖြင့် နိုင်ငံတော်အတွင်းသို့ တင်သွင်းသူကိုဆိုသည်။
- (ဇ) ပုံစံ ဆိုသည်မှာ ဤနည်းဥပဒေများတွင် သတ်မှတ်ထားသည့်ပုံစံကိုဆိုသည်။

အခန်း (၂)

မှတ်တမ်းထားရှိပေးရန် လျှောက်ထားခြင်း၊ စိစစ်ပြန်ကြားခြင်း၊ ပြင်ဆင်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် ပယ်ဖျက်ခြင်း

လျှောက်ထားခြင်း

- ☐ ၃။ လျှောက်ထားသူသည် အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးကို အကာအကွယ်ပေးခြင်းနှင့် စပ်လျဉ်း၍ မှတ်တမ်းထားရှိပေးရန် ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထားနိုင်သည်။
- ☐ ၄။ လျှောက်ထားသူသည် နည်းဥပဒေ ၃ အရ မှတ်တမ်းထားရှိပေးရန် လျှောက်ထားရာတွင် ပုံစံ (၁) ၌ ပြည့်စုံစွာဖြည့်စွက်၍ လျှောက်ထားရမည့်အပြင် အကောက်ခွန်ဦးစီးဌာနက သီးခြားသတ်မှတ်ထားသည့် စာရွက်စာတမ်း အထောက်အထားများရှိပါက ယင်းတို့ကိုပူးတွဲတင်ပြရမည်။

စိစစ်ပြန်ကြားခြင်း

- ☐ ၅။ ညွှန်ကြားရေးမှူးချုပ်သည် မှတ်တမ်းထားရှိပေးရန် လျှောက်ထားချက်များနှင့်စပ်လျဉ်း၍-
 - (က) လျှောက်ထားချက်ကိုစိစစ်ပြီး ပြည့်စုံမှန်ကန်ပါက လျှောက်ထားချက်ကိုလက်ခံပြီး မှတ်တမ်း ထားရှိခြင်းဆိုင်ရာ မှတ်ပုံတင်နံပါတ်သတ်မှတ်၍ လျှောက်ထားချက်ကို လက်ခံရရှိသည့်နေ့မှ ၁၅ ရက် အတွင်း လျှောက်ထားသူထံ ပုံစံ (၂) ဖြင့် အကြောင်းကြားရမည်။
 - (ခ) လျှောက်ထားချက်ပါ အချက်အလက်များ ပြည့်စုံမှုမရှိကြောင်း စိစစ်တွေ့ရှိပါက လိုအပ်သော အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်၍ အကြောင်းကြားစာ ထုတ်ပြန်သည့်နေ့မှ ခုနစ်ရက်အတွင်း ပြန်လည်တင်ပြရန် လျှောက်ထားသူထံ ချက်ချင်းအကြောင်းကြားရမည်။
 - (ဂ) နည်းဥပဒေခွဲ (ခ) အရ သတ်မှတ်ကာလအတွင်း လျှောက်ထားသူက ပြည့်စုံမှန်ကန်စွာ ပြန်လည် တင်ပြလာပါက လျှောက်ထားချက်ကို လက်ခံကြောင်း အကြောင်းကြားရမည်။ လျှောက်ထားသူက သတ်မှတ်ကာလအတွင်း လိုအပ်သော အချက်အလက်များ ပြည့်စုံစွာတင်ပြနိုင်ခြင်းမရှိလျှင် ယင်းလျှောက်ထားချက်အား လက်ခံဆောင်ရွက်ခြင်းမပြုဘဲ ငြင်းပယ်ရမည်။
 - (ဃ) ပြန်လည်တင်ပြလာသည့် မှတ်တမ်းထားရှိပေးရန် လျှောက်ထားချက်ပါ အချက်အလက်များ ပြည့်စုံမှန်ကန်ပါက မှတ်တမ်းထားရှိခြင်းဆိုင်ရာ မှတ်ပုံတင်နံပါတ် သတ်မှတ်၍ ပုံစံ (၂) ဖြင့် လျှောက်ထားချက်ကို လက်ခံကြောင်း သို့မဟုတ် ပြည့်စုံမှန်ကန်မှုမရှိပါက ပုံစံ (၃) ဖြင့် ငြင်းပယ်ကြောင်း ယင်းလျှောက်ထားချက်အား လက်ခံရရှိသည့်နေ့မှ ခုနစ်ရက်အတွင်း လျှောက်ထားသူထံ အကြောင်း ကြားရမည်။
- ☐ ၆။ မှတ်တမ်းထားရှိခြင်း သက်တမ်းသည် လျှောက်ထားချက်အား အတည်ပြုလက်ခံသည့်နေ့မှစ၍ နှစ်နှစ်ဖြစ်သည်။
- ☐ ၇။ လျှောက်ထားသူသည် သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၃၀ အတွင်း တစ်ကြိမ်လျှင် နှစ်နှစ်စီဖြင့် အကောက်ခွန်ဦးစီးဌာန၌ သက်တမ်းတိုးခြင်းကို ပုံစံ (၄) တွင် ပြည့်စုံစွာဖြည့်စွက်၍ လျှောက်ထားနိုင် သည်။

ပြင်ဆင်ခြင်း၊ ရုပ်သိမ်းခြင်းနှင့်ပယ်ဖျက်ခြင်း

- ☐ ၈။ လျှောက်ထားသူသည် အကောက်ခွန်ဦးစီးဌာနတွင် မှတ်တမ်းထားရှိသည့် အချက်အလက် များနှင့်စပ်လျဉ်း၍ ပြင်ဆင်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း စသည့်ပြောင်းလဲမှု တစ်စုံတစ်ရာရှိပါက ပြင်ဆင် လိုကြောင်း သို့မဟုတ် ရုပ်သိမ်းလိုကြောင်းကို မူပိုင်ခွင့်ဦးစီးဌာနတွင် ပြင်ဆင်မှု သို့မဟုတ် ရုပ်သိမ်းမှု ဆောင်ရွက်ပြီးသည့်နေ့မှ အစိုးရရုံးဖွင့်ရက် သုံးရက်အတွင်း ယင်းပြင်ဆင်မှု သို့မဟုတ် ရုပ်သိမ်းမှု ဆောင်ရွက်ခဲ့သည့် စာရွက်စာတမ်း အထောက်အထားများနှင့်အတူ အကောက်ခွန်ဦးစီးဌာနသို့ အကြောင်းကြားရမည်။
- ☐ ၉။ လျှောက်ထားသူသည် အမှတ်တံဆိပ်နှင့်သက်ဆိုင်သည့် သို့မဟုတ် အကောက်ခွန်နှင့်သက်ဆိုင်သည့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို တစ်နည်းနည်းဖြင့် ဖောက်ဖျက်ကျူးလွန်ကြောင်း အကောက်ခွန် ဦးစီးဌာနက စိစစ်တွေ့ရှိပါက မှတ်တမ်းထားရှိခြင်းကို ပယ်ဖျက်ရမည်။ ယင်းသို့ပယ်ဖျက်ကြောင်းကို လျှောက်ထားသူထံ အကြောင်းကြားရမည်။

အခန်း (၃)

ဆိုင်းငံ့မိန့်လျှောက်ထားခြင်း၊ စိစစ်ပြန်ကြားခြင်း နှင့် အာမခံထားရှိခြင်း

လျှောက်ထားခြင်း

- ☐ ၁၀။ လျှောက်ထားသူသည် အမှတ်တံဆိပ်အတုကို အသုံးပြုထားသည်ဟု စွပ်စွဲခံထားရသော ကုန်ပစ္စည်းများကို နိုင်ငံတော် နယ်နိမိတ်အတွင်းသို့ တင်သွင်းထားကြောင်း သို့မဟုတ် တင်သွင်းလျက် ရှိကြောင်း သို့မဟုတ် တင်သွင်းရန်ရှိကြောင်း သံသယဖြစ်ဖွယ်အထောက်အထားများ ရှိပါက အဆိုပါ ကုန်ပစ္စည်းများ ကုန်သွယ်မှုလမ်းကြောင်းအတွင်းသို့ လွတ်လပ် စွာဝင်ရောက်ခွင့်ပြုခြင်းကို ဆိုင်းငံ့မိန့် ထုတ်ပေးရန် ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထားနိုင်သည်။ ထိုသို့ လျှောက်ထား ရာတွင် အကောက်ခွန် ဦးစီးဌာန၌ မှတ်တမ်းထားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လျှောက်ထားနိုင်သည်။
- ☐ ၁၁။ လျှောက်ထားသူသည် နည်းဥပဒေ ၁၀ အရ ဆိုင်းငံ့မိန့်ထုတ်ပေးရန် လျှောက်ထားရာတွင် ပုံစံ (၅) ၌ ပြည့်စုံစွာ ဖြည့်စွက်၍ လျှောက်ထားရမည့်အပြင် အကောက်ခွန်ဦးစီးဌာနမှ သီးခြားသတ်မှတ်ထားသည့် စာရွက်စာတမ်း အထောက်အထားများရှိပါက ယင်းတို့ကိုပူးတွဲတင်ပြရမည်။
- ☐ ၁၂။ အကောက်ခွန်ဦးစီးဌာနတွင် မှတ်တမ်းထားရှိခြင်းမရှိသော ကုန်ပစ္စည်းများဖြစ်ပါက လျှောက်ထားသူ သည် ယင်း၏မူ ပိုင်ခွင့်ဆိုင်ရာမှန်ကန်မှုအတွက် အကောက်ခွန်ဦးစီးဌာန၏ လိုအပ်သောစိစစ်မှုများကို ဦးစွာခံယူရမည်။ အကောက်ခွန် ဦးစီးဌာနကတောင်းဆိုလျှင် အောက်ပါတို့ကို တင်ပြရမည်-
 - (က) ကိုယ်စားလှယ်လွှဲအပ်၍ လျှောက်ထားခြင်းဖြစ်လျှင် ကိုယ်စားလှယ်လွှဲစာ၊
 - (ခ) တရားဝင်တင်သွင်းခွင့် အထောက်အထား၊
 - (ဂ) တင်သွင်းလာသော ကုန်ပစ္စည်းသည် အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ထိပါး ချိုးဖောက်သည့် ကုန်ပစ္စည်း ဖြစ်ကြောင်း ခိုင်လုံသည့်အထောက်အထား၊
 - (ဃ) အခြားလိုအပ်သောအထောက်အထားများ။
- ☐ ၁၃။ ဆိုင်းငံ့မိန့်ထုတ်ပေးရန် လျှောက်ထားသူသည်-
 - (က) လျှောက်ထားချက်ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ ရေးသားနိုင်သည်။
 - (ခ) မြန်မာဘာသာဖြင့် လျှောက်ထားချက်ကို အင်္ဂလိပ်ဘာသာသို့လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် လျှောက်ထားချက် ကို မြန်မာဘာသာသို့လည်းကောင်း ဘာသာပြန်ဆိုပေးရန် အကောက်ခွန်ဦးစီးဌာနက တောင်းဆိုလျှင် ဘာသာပြန်ဆို ပေးရမည်။
 - (ဂ) နည်းဥပဒေခွဲ (ခ) အရ ဘာသာပြန်ဆိုချက်သည်မှန်ကန်ကြောင်း ဝန်ခံလက်မှတ် ရေးထိုးရမည်။
 - (ဃ) လျှောက်ထားချက်ကို ကိုယ်တိုင်ဖြစ်စေ၊ အီလက်ထရောနစ် နည်းလမ်းဖြင့်ဖြစ်စေ၊ စာတိုက်မှပေးပို့၍ဖြစ်စေ လျှောက်ထားနိုင်သည်။

စိစစ်ပြန်ကြားခြင်း

- ☐ ၁၄။ ညွှန်ကြားရေးမှူးချုပ်သည် ဆိုင်းငံ့မိန့် လျှောက်ထားချက်များနှင့်စပ်လျဉ်း၍-
 - (က) ဆိုင်းငံ့မိန့်လျှောက်ထားချက်ကို စိစစ်ပြီးပြည့်စုံမှန်ကန်မှုရှိပါက လက်ခံကြောင်း ယင်း လျှောက်ထားချက်ကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း လျှောက်ထားသူထံ ပုံစံ (၆) ဖြင့် အကြောင်းကြားရမည်။
 - (ခ) ဆိုင်းငံ့မိန့်လျှောက်ထားချက်ပါ အချက်အလက်များ ပြည့်စုံမှုမရှိကြောင်း စိစစ်တွေ့ရှိပါက လိုအပ်သော အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်၍ အကြောင်းကြားစာ ထုတ်ပြန်သည့်နေ့မှ ၁၅ ရက် အတွင်း ပြန်လည်တင်ပြ ရန် လျှောက်ထားသူထံ ချက်ချင်းအကြောင်းကြားရမည်။
 - (ဂ) နည်းဥပဒေခွဲ (ခ) အရ သတ်မှတ်ကာလအတွင်း လျှောက်ထားသူက ပြည့်စုံမှန်ကန်စွာ ပြန်လည်တင်ပြလာပါက လျှောက်ထားချက်ကိုလက်ခံကြောင်း အကြောင်းကြားရမည်။ လျှောက်ထားသူ က သတ်မှတ်ကာလအတွင်း လိုအပ် သော အချက်အလက်များ ပြည့်စုံစွာတင်ပြနိုင်ခြင်းမရှိလျှင် ယင်းလျှောက်ထားချက်ကို လက်ခံဆောင်ရွက်ခြင်းမပြု ဘဲ ငြင်းပယ်ရမည်။

(ဃ) ပြန်လည်တင်ပြလာသည့် ဆိုင်းငံ့မိန့်လျှောက်ထားချက်ပါ အချက်အလက်များ ပြည့်စုံမှန်ကန်ပါက ပုံစံ (၆) ဖြင့် လျှောက်ထားချက်ကို လက်ခံကြောင်း သို့မဟုတ် ပြည့်စုံမှန်ကန်မှုမရှိပါက ပုံစံ (၇) ဖြင့် ငြင်းပယ်ကြောင်း ယင်း လျှောက်ထားချက်အား လက်ခံရရှိသည့်နေ့မှ ၁၅ ရက်အတွင်း လျှောက်ထားသူထံ အကြောင်းကြားရမည်။

အာမခံထားရှိခြင်း

- ☐ ၁၅။ (က) လျှောက်ထားသူသည် ညွှန်ကြားရေးမှူးချုပ်က ဆိုင်းငံ့မိန့်ထုတ်ပေးရန် လျှောက်ထားချက်အား လက်ခံကြောင်း အကြောင်းကြားစာ ထုတ်ပြန်သည့်နေ့မှ အစိုးရရုံးဖွင့်ရက် ငါးရက်အတွင်း ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်သည့် အာမခံစာပေါ်ငွေကို အကောက်ခွန်ဦးစီးဌာနသို့ ပေးသွင်းရမည်။
- (ခ) လျှောက်ထားသူက သတ်မှတ်ရက်အတွင်း အာမခံစာပေါ်ငွေပေးသွင်းခြင်း မရှိပါက ဆိုင်းငံ့မိန့် ထုတ်ပေးရန် လျှောက်ထားချက်ကို ငြင်းပယ်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။

အခန်း (၄)

အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးကို အကာအကွယ်ပေးခြင်း

- ☐ ၁၆။ ညွှန်ကြားရေးမှူးချုပ်သည်-
- (က) ဆိုင်းငံ့မိန့် လျှောက်ထားချက်ကို လက်ခံပြီးနောက်ဖြစ်စေ၊ ဆိုင်းငံ့မိန့်ထုတ်ပေးရန် လျှောက်ထားခြင်းမရှိသော ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ အကောက်ခွန်ဦးစီးဌာန၏ စစ်ဆေးတွေ့ရှိချက် အရဖြစ်စေ အမှတ်တံဆိပ်အတုကို အသုံးပြု၍ တင်သွင်းသောကုန်ပစ္စည်းဖြစ်သည်ဟု ယူဆနိုင်သော ခိုင်လုံသည့် အထောက်အထားများတွေ့ရှိလျှင် အဆိုပါကုန်ပစ္စည်းများ ကုန်သွယ်မှုလမ်းကြောင်းအတွင်း သို့ လွတ်လပ်စွာဝင်ရောက်ခွင့်ပြုခြင်းကို ဆိုင်းငံ့မိန့်ထုတ် ပြန်၍ ဆိုင်းငံ့ထားရမည်။
- (ခ) ဆိုင်းငံ့မိန့် လျှောက်ထားသည့်ကိစ္စရပ်တွင် လျှောက်ထားသူနှင့် တင်သွင်းသူထံဖြစ်စေ၊ အကောက်ခွန်ဦးစီးဌာနက စစ်ဆေးတွေ့ရှိသည့်ကိစ္စရပ်တွင် အခွင့်အရေးရရှိသူနှင့် တင်သွင်းသူထံဖြစ်စေ နည်းဥပဒေခွဲ (က) အရ ဆိုင်းငံ့မိန့် ထုတ်ပြန်ခြင်းကို ပုံစံ (၈) ဖြင့် ချက်ချင်းအကြောင်းကြားရမည်။
- (ဂ) အကောက်ခွန်ဦးစီးဌာနက စစ်ဆေးတွေ့ရှိသည့်ကိစ္စရပ်တွင် ဆိုင်းငံ့မိန့်ထုတ်ပြန်ခြင်းခံရသည့် ကုန်ပစ္စည်းများ အတွက် ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်ထားသည့်အာမခံစာပေါ်ငွေကို ဆိုင်းငံ့မိန့်အား အသိပေးအကြောင်းကြား သည့်နေ့မှ ၁၅ ရက် အတွင်းပေးသွင်းရန် အခွင့်အရေးရရှိသူထံ အကြောင်းကြား ရမည်။
- (ဃ) နည်းဥပဒေခွဲ (ဂ) အရ အခွင့်အရေးရရှိသူက သတ်မှတ်ရက်အတွင်း အာမခံစာပေါ်ငွေ ပေးသွင်းခြင်း မရှိပါက ဆိုင်းငံ့ မိန့်ကိုပယ်ဖျက်၍ ကျသင့်အခွန်အခများ ပေးဆောင်စေပြီး အဆိုပါကုန်ပစ္စည်းများကို တင်သွင်းသူအား ထုတ်ယူခွင့် ပြုရမည်။
- ☐ ၁၇။ တင်သွင်းသူသည် ဆိုင်းငံ့မိန့်ကိုကျေနပ်မှုမရှိပါက ဆိုင်းငံ့ကာလကို ပြင်ဆင်ပေးရန် သို့မဟုတ် ပြန်လည်ရုပ်သိမ်းပေး ရန် သက်ဆိုင်ရာစီရင်ပိုင်ခွင့်ရှိသည့် မူပိုင်ခွင့်တရားရုံးသို့ လျှောက်ထားနိုင်သည်။ ယင်းသို့ဆောင်ရွက်နေကြောင်း ဆိုင်းငံ့ မိန့်ကို အသိပေးအကြောင်းကြားသည့်နေ့မှ ၁၅ ရက်အတွင်း ညွှန်ကြားရေးမှူးချုပ်ထံ အကြောင်းကြားရမည်။
- ☐ ၁၈။ ညွှန်ကြားရေးမှူးချုပ်သည် တင်သွင်းသူက နည်းဥပဒေ ၁၇ အရ မူပိုင်ခွင့်တရားရုံးသို့ လျှောက်ထားကြောင်း အကြောင်းကြားပါက မူပိုင်ခွင့်တရားရုံး၏ ဆုံးဖြတ်ချက်နှင့်အညီဆောင်ရွက် ရမည်။
- ☐ ၁၉။ ညွှန်ကြားရေးမှူးချုပ်သည်-
- (က) အမှတ်တံဆိပ်အတုကို အသုံးပြုထားသည့် ကုန်ပစ္စည်းဖြစ်ကြောင်း သက်သေပြရန်အလို့ငှာ လျှို့ဝှက်သတင်း အချက်အလက်များ ပေါက်ကြားမှုမရှိစေဘဲ အကောက်ခွန်ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆိုင်းငံ့ထားသော ကုန်ပစ္စည်း များကို လျှောက်ထားသူ သို့မဟုတ် အခွင့်အရေးရရှိသူနှင့် တင်သွင်းသူတို့အား တစ်ချိန်တည်းတွင် လုံလောက်သော စစ်ဆေးခွင့်ပြုရမည်။

- (ခ) ပျက်စီးလွယ်သော ကုန်ပစ္စည်းများဖြစ်ပါက ဆိုင်းငံ့မိန့်ကို အသိပေးအကြောင်းကြားသည့်နေ့မှ သုံးရက်အတွင်းဖြစ်စေ၊ အခြားကုန်ပစ္စည်းများဖြစ်ပါက ၁၅ ရက် အတွင်းဖြစ်စေ အမှုကိစ္စအမှားအမှန် ဆုံးဖြတ်နိုင်ရေး စတင်ဆောင်ရွက်နေကြောင်း သို့မဟုတ် မူပိုင်ခွင့်တရားရုံး၏ ကုန်ပစ္စည်းစီးဆင်းမှု ဆိုင်းငံ့သည့် ယာယီအရေးယူဆောင်ရွက်ချက်များသည် ကြန့်ကြာနေကြောင်းတင်ပြရန် လျှောက်ထားသူ သို့မဟုတ် အခွင့်အရေးရရှိသူထံ အကြောင်းကြားရမည်။
- (ဂ) ပျက်စီးလွယ်သော ကုန်ပစ္စည်းများမှအပ အခြားကုန်ပစ္စည်းများအား သတ်မှတ် ကာလမကုန်ဆုံးမီ ခိုင်လုံသော အကြောင်းပြချက်ဖြင့် အချိန်ကာလကို တိုးမြှင့်ပေးရန် လျှောက်ထားလာပါက သို့မဟုတ် အခြားသင့်လျော်သော ကိစ္စရပ်များ ရှိပါက အချိန်ကာလကို ၁၅ ရက် ထပ်မံတိုးမြှင့်ပေးနိုင်သည်။
- (ဃ) ဆိုင်းငံ့မိန့်ထုတ်ထားသော ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ နည်းဥပဒေခွဲ (ခ) အရ ဆောင်ရွက်နေ ကြောင်း သတ်မှတ်ကာလအတွင်း တင်ပြလာပါက အဆိုပါကုန်ပစ္စည်းများအပေါ် မူပိုင်ခွင့်တရားရုံး၏ ဆုံးဖြတ်ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်။
- (င) နည်းဥပဒေခွဲ (ခ) အရ သတ်မှတ်ကာလအတွင်း တင်ပြခြင်းမရှိလျှင် ဆိုင်းငံ့မိန့်ကို ပယ်ဖျက်၍ ကျသင့်အခွန်အခများ ပေးဆောင်စေပြီး အဆိုပါကုန်ပစ္စည်းများကို တင်သွင်းသူအား ထုတ်ယူခွင့်ပြုရမည်။

အခန်း (၅)

ကုန်ကျစရိတ်ပေးဆောင်စေခြင်းနှင့် အာမခံစပေါ်ငွေစီမံခန့်ခွဲခြင်း

- ☐ ၂၀။ မူပိုင်ခွင့်တရားရုံးက အမှတ်တံဆိပ်အတုကိုအသုံးပြုထားသည့် ကုန်ပစ္စည်းမှန်ကန်ကြောင်း ဆုံးဖြတ်လျှင်-
 - (က) တင်သွင်းသူသည် အဆိုပါကုန်ပစ္စည်းများအား အကောက်ခွန်ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ထိန်းသိမ်းခြင်း၊ ဖျက်ဆီးခြင်း၊ ဖယ်ရှားခြင်းတို့အတွက် ကုန်ကျစရိတ်များကို အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အကောက်ခွန်ဦးစီးဌာနသို့ အပြေအကြေ ပေးဆောင်ရမည်။
 - (ခ) အကောက်ခွန်ဦးစီးဌာနသည် တင်သွင်းသူက နည်းဥပဒေခွဲ (က) အရ ကုန်ကျစရိတ်များကို အကောက်ခွန်ဦးစီးဌာနသို့ ပေးဆောင်ပြီးလျှင် လျှောက်ထားသူ သို့မဟုတ် အခွင့်အရေးရရှိသူ ပေးသွင်းထားသည့် အာမခံစပေါ်ငွေကို လျှောက်ထားသူ သို့မဟုတ် အခွင့်အရေးရရှိသူသို့ ပြန်လည် ထုတ်ပေးရမည်။
 - (ဂ) တင်သွင်းသူက အဆိုပါကုန်ပစ္စည်းများအား ထိန်းသိမ်းခြင်း၊ ဖျက်ဆီးခြင်း၊ ဖယ်ရှားခြင်းတို့အတွက် ကုန်ကျစရိတ်များကို ပေးဆောင်ရန်ပျက်ကွက်လျှင်-
 - (၁) လျှောက်ထားသူ သို့မဟုတ် အခွင့်အရေးရရှိသူသည် ကုန်ကျစရိတ်များကို အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အကောက်ခွန်ဦးစီးဌာနသို့ အပြေအကြေပေးဆောင်ရမည်။
 - (၂) အကောက်ခွန်ဦးစီးဌာနသည် လျှောက်ထားသူ သို့မဟုတ် အခွင့်အရေးရရှိသူထံမှ ကုန်ကျစရိတ် များကို အပြည့်အဝ ကောက်ခံရရှိပါက ပေးသွင်းထားသော အာမခံစပေါ်ငွေကို လျှောက်ထားသူ သို့မဟုတ် အခွင့်အရေးရရှိသူအား ပြန်လည်ထုတ်ပေးရမည်။
 - (ဃ) အကောက်ခွန်ဦးစီးဌာနသည် လျှောက်ထားသူ သို့မဟုတ် အခွင့်အရေးရရှိသူကဖြစ်စေ၊ တင်သွင်းသူကဖြစ်စေ အဆိုပါကုန်ပစ္စည်းများအား ထိန်းသိမ်းခြင်း၊ ဖျက်ဆီးခြင်း၊ ဖယ်ရှားခြင်းတို့အတွက် ကုန်ကျစရိတ်များကို ပေးဆောင်ရန် ပျက်ကွက်ပါက ယင်းကုန်ကျစရိတ်ကို ပေးသွင်းထားသော အာမခံစပေါ်ငွေမှ ခုနှိမ်ရမည်။
 - (င) လျှောက်ထားသူ သို့မဟုတ် အခွင့်အရေးရရှိသူသည် နည်းဥပဒေခွဲ (ဂ) (၁) နှင့် (ဃ) တို့အရ ပေးဆောင်ထားသည့် ကုန်ကျစရိတ်များကို တင်သွင်းသူထံမှ ပြန်လည် ရပိုင်ခွင့်ရှိစေရမည်။
- ☐ ၂၁။ အကောက်ခွန်ဦးစီးဌာနသည် မူပိုင်ခွင့်တရားရုံးက အမိန့်ချမှတ်ပြီးသည့်အချိန်အထိ အာမခံစပေါ်ငွေ ပြန်လည်ထုတ်ပေးခြင်းကို ဆိုင်းငံ့ထားနိုင်သည်။

အခန်း (၆)

ကုန်ပစ္စည်းများကိုစီမံခန့်ခွဲပိုင်ခွင့်

- ☐ ၂၂။ ဆိုင်းငံ့မိန့်ထုတ်ပြန်ထားသော ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ အကောက်ခွန်ဦးစီးဌာနသည် ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ်ချက်အရဖြစ်စေ၊ မူပိုင်ခွင့်တရားရုံး၏ အမိန့်နှင့်အညီဖြစ်စေ စီမံခန့်ခွဲ ရမည်။

အခန်း (၇)

အထွေထွေ

- ☐ ၂၃။ အောက်ဖော်ပြပါ တင်သွင်းလာသော ကုန်ပစ္စည်းများသည် ဤနည်းဥပဒေများပါ သတ်မှတ်ချက် များနှင့် သက်ဆိုင်ခြင်းမရှိစေရ-

(က) အခွန်အခများ ကင်းလွတ်ခွင့်ပြုနိုင်သည့် အကောက်ခွန်ဦးစီးဌာန၏ အနိမ့်ဆုံး တန်ဖိုး သတ်မှတ်ချက်အတွင်း အကျုံးဝင်သည့်ကုန်ပစ္စည်းများ (De-minimis Goods)၊

(ခ) ယာဉ်လွှဲပြောင်းတင်ဆောင်ရန် တင်သွင်းလာသော ကုန်ပစ္စည်းများ (Transshipment Cargo)၊ အကောက်ခွန်ကြီးကြပ်မှု ဧရိယာအတွင်းသို့ ပြည်ပမှတင်သွင်းလာပြီး အကြောင်းတစ်စုံတစ်ရာကြောင့် ပြည်တွင်းစားသုံးရန် ထုတ်ယူခြင်းမပြုဘဲ ပြည်ပသို့ပြန်လည်တင်ပို့မည့် ကုန်ပစ္စည်းများ (Reshipment Cargo)၊ ပြည်တွင်းအကောက်ခွန်ဆိပ်ကမ်းတစ်ခုတွင် ချထားရန်မဟုတ်ဘဲ ပြည်ပသို့ ဆက်လက် သယ်ဆောင်သွားမည့်ကုန်ပစ္စည်းများ (Retention Cargo) နှင့် အိမ်နီးချင်းနိုင်ငံတစ်ခုမှ အခြားနိုင်ငံ တစ်ခုသို့ မြန်မာနိုင်ငံကိုဖြတ်သန်း၍ တစ်ဆင့်ကုန်သွယ်သည့် ကုန်ပစ္စည်းများ (Transit Trade Cargo)၊

(ဂ) အများပြည်သူအကျိုးအတွက်ဖြစ်စေ၊ နိုင်ငံတော် အရေးပေါ်အခြေအနေအရဖြစ်စေ လိုအပ်ချက်အရ နိုင်ငံတော်အစိုးရမှ အခါအားလျော်စွာ တင်သွင်းခွင့်ပြုသည့် ကုန်ပစ္စည်းများ။

- ☐ ၂၄။ ညွှန်ကြားရေးမှူးချုပ်သည် အမှတ်တံဆိပ်အတုကို အသုံးပြုထားသည့် ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ ကမ္ဘာ့အကောက်ခွန်အဖွဲ့၊ အခြားနိုင်ငံမှ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့် သတင်း အချက်အလက်များ ဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်နိုင်သည်။

ဝင်းရှိန်
ပြည်ထောင်စုဝန်ကြီး